

ဆေးဖက်ဝင် ခွေးလှေးယားစေ့			အခန်း (၅)	ခွေးလှေးယားသီးစေ့၏ ဆေးဖက်ဝင် အာနိသင်များ	၃၇	အခန်း (၇)	ခွေးလှေးယားစေ့ ထုတ်ကုန်များနှင့် သိသင့်သည်များ	၅၁
နိဒါန်း		၁	၅.၁	ဒိုပါမင်းဆိုသည်မှာ	၃၇	၇.၁	အမေရိကန်နိုင်ငံရှိ ခွေးလှေးယားစေ့ ထုတ်ကုန်များ	၅၁
အခန်း (၁)	ခွေးလှေးယားပင်ဆိုသည်မှာ	၃	၅.၂	လီမိုဒိုပါ သမိုင်းကြောင်း	၃၉	၇.၂	အိန္ဒိယနိုင်ငံရှိ ခွေးလှေးယားစေ့ ထုတ်ကုန်များ	၅၅
	၁.၁ သိပ္ပံနည်းကျ မျိုးအုပ်စုခွဲခြားခြင်း	၅	၅.၃	ပါကင်ဆန်ရောဂါတွင် အကျိုးသက်ရောက်မှု	၄၀	၇.၃	မြန်မာနိုင်ငံရှိ ခွေးလှေးယားစေ့ ထုတ်ကုန်များ	၅၆
	၁.၂ ပေါက်ရောက်ရာ အရပ်ဒေသ	၇	၅.၄	အမျိုးသားများတွင် ကာမဆန္ဒ အားတိုးစေခြင်း	၄၂	၇.၄	ဘေးထွက်ဆိုးကျိုးများ	၅၆
	၁.၃ ပြင်ပရုပ်သွင်လက္ခဏာများ	၇	အခန်း (၆)	ခွေးလှေးယားစေ့၊ အရွက်တို့နှင့် ပတ်သက်သည့် နိုင်ငံတကာ သုတေသန စာတမ်းများ	၄၃	နိဂုံး		၆၁
အခန်း (၂)	ခွေးလှေးယားစေ့တွင် ပါဝင်သော ဆေးဖက်ဝင် ဒြပ်ပေါင်းများ	၁၃	၆.၁	ခွေးလှေးယားစေ့ဆေးမှုန့်၏ ပါကင်ဆန်ရောဂါ သက်သာစေသော အာနိသင်ကို လေ့လာသော သုတေသန	၄၃	ကျမ်းကိုးစာရင်း		၆၃
	၂.၁ ဗီတာမင်များ	၁၄		အာနိသင်ကို လေ့လာသော သုတေသန	၄၃	ဝေါဟာရစာရင်း		၆၇
	၂.၂ ပရိုတင်း နှင့် အမိုင်နိုအက်ဆစ်များ	၁၆	၆.၂	ခွေးလှေးယားစေ့အမှုန့်ကို အသုံးပြု၍ ပါကင်ဆန်ရောဂါကို ကုသသော သုတေသန	၄၄			
	၂.၃ အယ်လ်ဒိုပါ နှင့် ဒိုပါမင်း	၁၇	၆.၃	ခွေးလှေးယားစေ့တွင် ပါဝင်သော လီမိုဒိုပါ ပမာဏနှင့် သွေးအတွင်း ရောက်ရှိနိုင်သည့် ပမာဏကို လေ့လာသော သုတေသန	၄၆			
	၂.၄ သတ္တုဓာတ်များ	၂၂	၆.၄	ခွေးလှေးယားစေ့အမှုန့်သည် ကလေးမရနိုင်သော (သို့) မြုံနေသော အမျိုးသားများကို အကျိုးပြုနိုင်သည့် အာနိသင်ကို လေ့လာသော သုတေသန	၄၇			
အခန်း (၃)	ခွေးလှေးယားပင်ကို ရိုးရာတိုင်းရင်းဆေး၌ အသုံးပြုပုံ	၂၅	၆.၅	ခွေးလှေးယားအရွက် အဆီအနှစ်၏ အစာအိမ်နာရောဂါကို ကာကွယ်ပေးသော အာနိသင်နှင့် လတ်တလော အဆိပ်ဖြစ် အာနိသင်များကို လေ့လာသည့် သုတေသန	၄၈			
	၃.၁ အာယုဗေဒဆေးပညာတွင် ခွေးလှေးယားပင်၏ အစိတ်အပိုင်းများကို အသုံးပြုပုံ	၂၅	၆.၆	နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း နဆုကာ ဒေသမှထွက်ရှိသော ခွေးလှေးယားအရွက်များ၏ အဆိပ်ဖြစ်အာနိသင်နှင့် အာဟာရဓာတ် ပါဝင်မှုကို လေ့လာသော သုတေသန	၅၀			
	၃.၂ တရုတ်တိုင်းရင်းဆေးတွင် ခွေးလှေးယားစေ့ကို အသုံးပြုပုံ	၂၆						
	၃.၃ မြန်မာ့ရိုးရာတိုင်းရင်းဆေးတွင် ခွေးလှေးယားပင်ကို အသုံးပြုပုံ	၂၇						
အခန်း (၄)	အဆိပ်ဖြစ်အာနိသင်ကို လေ့လာထားသော သုတေသနများ	၃၁						
	၄.၁ လတ်တလော အဆိပ်ဖြစ် အာနိသင် ရှိ/မရှိကို လေ့လာခြင်း	၃၁						
	၄.၂ ကာလအတန်ကြာသောက်သုံးလျှင် အဆိပ်ဖြစ် အာနိသင် ရှိ/မရှိကို လေ့လာခြင်း	၃၅						
	၄.၃ ကာလရှည်သောက်သုံးလျှင် အဆိပ်ဖြစ် အာနိသင် ရှိ/မရှိကို လေ့လာခြင်း	၃၆						